

dvbdebate.com facebook.com/dvb.debate Twitter@dvbdebate

“ဒီဗီဘီ ဒီဘီဘီ”အခြေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို DVB Multimedia Group ကနေ အပတ်စဉ် စနေနေ့တိုင်း ရိုက်ကူးကာ ဒီဗီဘီ ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။

DVB TV		DVB RADIO	
Sunday	7.30 pm	Saturday	Evenings
Monday	1.30 am / 7.30 am / 1.30 pm	Sunday	Mornings
Wednesday	8.45 pm	DVB ONLINE	
Thursday	2.45 am / 8.45 am / 2.45 pm	dvbdebate.com	24/7
Friday	7.30 pm	facebook.com/dvb.debate	
Saturday	1.30 am / 7.30 am / 1.30 pm	twitter @dvbdebate	

DVB Debate ဟာ အတွေးမြင်အယူအဆများ ဖလှယ်ကာ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ရန်၊ အပြန်အလှန်နားလည်မှုများ ဖန်တီးတည်ဆောက်ရန်၊ မြန်မာ့အနာဂတ်ပိုမိုကောင်းမွန်လာစေဖို့ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ ပြဿနာများကို အဖြေရှာနိုင်စေရန်နှင့် လူတိုင်းပါဝင်နိုင်ပြီး မတူကွဲပြားမှုတွေကို လက်ခံပေးနိုင်တဲ့ အခြေအတင်ဆွေးနွေးခြင်း ယဉ်ကျေးမှုပေါ်ထွက်လာစေရန် ရည်ရွယ်ပါတယ်။ အဖွဲ့အနေဖြင့် အခြား မီဒီယာများနှင့် ဆွေးနွေးပွဲ အသင်းအဖွဲ့များကိုလည်း ယခုလို ပွင့်လင်းတဲ့ အခြေအတင်ဆွေးနွေးပွဲများမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။ အပတ်စဉ် သတင်းထုတ်ပြန်ချက်များ၊ သတင်းဓာတ်ပုံများနှင့် ကာတွန်းများကို ရုပ်သံရိုက်ကူးအပြီး မကြာခင်မှာပဲ ဒီဗီဘီ ဒီဘီဘီ၏ ဖေ့ဘုတ် စာမျက်နှာနှင့် ဝက်ဘ်ဆိုဒ်များမှာ ကြည့်ရှုနိုင်ပါတယ်။ ပြည်တွင်းရှိ အခြေအတင်ဆွေးနွေးပွဲ အစီအစဉ်များကို ဝံ့ပိုးကူညီမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း DVB Debate မှာ ရန်ပုံငွေများရှိပါကြောင်း အသိပေးလိုပါတယ်။

DVB DEBATE



ယခုအပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့
Constitution Change: Now or Later?
 ဆိုတာပဲဖြစ်ပါတယ်။

- ❖ မှတ်ချက်ပြုလိုသည်များ၊ အကြံပေးလိုသည်များနှင့် မေးခွန်းများ မေးမြန်းလိုပါက ရုံးချိန်အတွင်း ၀၁ ၂၉၂၇၄၃ သို့ဆက်၍ဖြစ်စေ၊ debate@dvb.no သို့ဖြစ်စေ ဆက်သွယ်၍ အဖွဲ့ဝင်တဦးဦးထံသို့ မေးမြန်းနိုင်ပါသည်။

This week's topic is CONSTITUTION

Historical context:

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံရေးလွတ်ရေးရခဲ့တဲ့အချိန်ကစပြီး အကြိမ်ကြိမ်ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်အစိုးရဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ပယ်ဖျက်ခဲ့ပြီး၊ နောက်ထပ် အသစ်တခုကိုထပ်မံရေးဆွဲနိုင်ဖို့ နှစ်ပေါင်း၃၀ လောက် ကြာမြင့်ခဲ့ပါတယ်။ လက်ရှိ ကျင့်သုံးလျက်ရှိတဲ့ အခြေခံဥပဒေဟာ တတိယအကြိမ်ရေးဆွဲထားတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုပြဌာန်းခဲ့တာပဲဖြစ်ပါတယ်။ ဝေဖန်မှုတွေ တော်တော်များများ ရှိနေခဲ့သော်လည်း လူထုဆန္ဒခံယူပွဲကိုတော့ သဘာဝအားအန္တရာယ် ခံစားရမှုသမိုင်းမှာ အဆိုးပါးဆုံးတွေထဲက တစ်ခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုန်းကြောင့် နိုင်ငံတပုမ်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့ နောက်နေ့တွေမှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ နိုင်ငံခြားမှ လေ့လာသူများကတော့ ဒါဟာ အတုအယောင် မဲပေးပွဲတစ်ခုသာဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုတင်အမှတ်အသားပြုထားတဲ့မဲတွေနဲ့ မဲပေးသူတွေကို ခြိမ်းခြောက်တာတွေအပြင်၊ မဲရုံတွေဆီ လာရောက်မဲပေးကြသူ အရေအတွက် နည်းပါးလွန်းတာနဲ့ နှိုင်းယှဉ်ကြည့်ပါက တရားဝင်ထုတ်ပြန်တဲ့အခါမှာတော့ မြင့်မားလှတဲ့ မဲရလဒ်တွေ ဖြစ်နေတာတွေ စတဲ့ ပုံမှန်မဟုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေတာကြောင့်ပဲဖြစ်ပါတယ်။ မူကြမ်းရေးဆွဲနေစဉ်မှာလဲ ကော်မရှင်အနေနဲ့ စစ်တပ်ကို ဖြစ်ပေါ်လာမယ့် အနာဂတ်တိုင်းပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကိုပေးအပ်ခြင်းအပါအဝင် အခြေခံမူ ၆ ခုကို တိတိကျကျ ကိုင်ဆွဲထားခဲ့ပါတယ်။ ဒါအပြင် အခြေခံဥပဒေဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခင်ပွန်းသည်နှင့် ကလေးများက နိုင်ငံခြားတိုင်းပြည်ရဲ့ နိုင်ငံသားအဖြစ်ခံယူထားတာကြောင့်ဆိုပြီး သမ္မတဖြစ်ခွင့်ကနေ ထိထိရောက်ရောက် တားမြစ်ထားပါတယ်။ နိုင်ငံရေးအင်အားစု တော်တော်များများကတော့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ တောင်းဆိုနေကြပါတယ်။

Facts and Figures :

- မန်မာနိုင်ငံတွင် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ အခြေခံဥပဒေ များရှိပါတယ်။
- ၂၀၀၈ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့ပါတယ်။
- လွှတ်တော်ရဲ့ ၂၅% ကို ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းတဲ့ စစ်တပ်ကိုယ်စားလှယ်တွေအတွက် သီးသန့်သတ်မှတ်ထားပါတယ်။ (အခြေခံဥပဒေ ပုဒ်မ ၁၀၉(ခ)၊ ပုဒ်မ ၁၄၁(ခ))
- အခြေခံဥပဒေပုဒ်မ ၅၉ အရ သမ္မတဟာ စစ်ရေးအတွေ့အကြုံရှိရမှာဖြစ်ပြီး၊ မိဘ၊ ဇနီး သို့မဟုတ် ခင်ပွန်း နှင့် သားသမီးတွေဟာ နိုင်ငံခြားတိုင်းပြည်ရဲ့ နိုင်ငံသားဖြစ်လို့မရပါဘူး။
- ၂၀၀၈ ခုနှစ် မေလမှာ မဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့ အခြေခံဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြပါတယ်။ (၂၀၀၈ အခြေခံဥပဒေ)

- လွှတ်တော်ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီသို့ တင်ပြခဲ့တဲ့ အကြံပြုချက်များရဲ့ ၉၉ ရာခိုင်နှုန်းက အခြေခံဥပဒေပြင်ဆင်ဖို့ထောက်ခံထားပါတယ်။ (အခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီ)
- အခြေခံဥပဒေ ပြန်လည်လေ့လာသုံးသပ်ရေးကော်မတီတွင် ကော်မတီအဖွဲ့ဝင် ၁၀၉ ဦးရှိပါတယ်။

Points of view:

"အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက တိုင်းပြည်အနာဂတ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို၊ အလွန်အရေးကြီးပြီး အထိအခိုက်မခံတဲ့ ကိစ္စဖြစ်တာမို့လို့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးပမ်းနေကြတဲ့သူတွေအနေနဲ့ အခုလက်ရှိပြောဆိုလုပ်ကိုင်နေတာတွေထက် ပိုပြီး အစီအစဉ်ကျနတဲ့ မဟာဗျူဟာတွေ ရှိဖို့လိုပါတယ်" (ဒေါက်တာနေဇင်လတ် - သမ္မတအကြံပေး)

"ခိုင်မာအားကောင်းတဲ့အခြေခံဥပဒေဆိုတာဟာ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးလိုအပ်ချက်၊ စီးပွားရေးလိုအပ်ချက်တွေနဲ့ အမျိုးသားရေးလိုအပ်ချက်တွေကို ဖြေရှင်းနိုင်ဖို့အတွက် အချိန်နဲ့အမျှ ပြင်ဆင်နေရမှာပဲဖြစ်တယ်လို့ ကျနော်အနေနဲ့ယုံကြည်ပါတယ်" (သမ္မတဦးသိန်းစိန်)

"ကျနော်တို့အနေနဲ့ကတော့ ပြည်သူ့ဆန္ဒကို ထင်ဟပ်မှုရှိတဲ့ မျှတတဲ့ယှဉ်ပြိုင်မှုတခုကို မြင်တွေ့လိုပါတယ်" (ဒီရစ်မစ်ချယ် - အမေရိကန်သံအမတ်)

"တကယ်တမ်းတော့ ဥပဒေပြင်ဖို့ အတွက်က လူတစ်ယောက်ပဲလိုပါတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ တပ်မတော် သား တစ်ယောက် ပဲ။ ၇၅ ရာခိုင်နှုန်းကသာ ညီမယ်။ အားလုံးက သဘောတူမယ်ဆိုရင် တပ်မတော်သား တစ်ယောက် ကို ရွေးလိုက်။ ဒါဆိုရင် ပြင်လို့ရမယ်" (ဆလှိုင်း ငွန်ကျုံးလန်)

Information links:

- www.burma-center.org/en/publications/documents/item/288-constitution-of-the-republic-of-the-union-of-myanmar/
- www.thailawforum.com/database1/constmyanmar.html
- www.hrw.org/sites/default/files/reports/burma0508chronology.pdf
- www.globaljusticecenter.net
- www.dvb.no/elections/changes-to-constitution-must-be-made-in-time-for-2015-elections-shwe-mann-burma-myanmar/37419
- www.myanmarnews.blogspot.com/
- www.elevenmyanmar.com/
- www.irrawaddy.org/
- www.dvb.no/